

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

Judul : Pariagem Taman Bali  
Ukuran : P.44cm L.3,9cm Jlh. 61 lb  
Milik : Gedong Kirtya

13-11-1933.



No. V<sup>a</sup> 1158/

«ပုဂ္ဂိုလ်တို့အတွက်»  
«အုတ်ခဲအတွက်»

1-61.

Dapat membeli pada Petrus Hapin Kperah.  
No Teges (Gianjar) -

I  
A

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

1  
B

Handwritten text on a palm leaf strip, likely a traditional Balinese document or record.

2  
A

Handwritten text on a palm leaf strip, likely a traditional Balinese document or record.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

2  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

3  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

3  
3  
B

Handwritten text on a palm leaf manuscript strip, consisting of two columns of Balinese script.

4  
4  
A

Handwritten text on a palm leaf manuscript strip, consisting of two columns of Balinese script.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

4  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

5  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

5  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

6  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

6  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

7  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

7  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns on the leaf.

8  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns on the leaf.



**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၁  
8  
B

၁။ အသိပညာအရတရားရှိဖို့အတွက်ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ

ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ

၁  
9  
A

ကျွန်ုပ်တို့အဖွဲ့အစည်းသည် ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ  
ဖွဲ့စည်းပေးရမည်။ အထူးသဖြင့် ပညာရေးအဖွဲ့အစည်းများ

ပညာရေးအဖွဲ့အစည်းများ ဖွဲ့စည်းပေးရမည်။ အထူးသဖြင့်  
ပညာရေးအဖွဲ့အစည်းများ ဖွဲ့စည်းပေးရမည်။ အထူးသဖြင့်  
ပညာရေးအဖွဲ့အစည်းများ ဖွဲ့စည်းပေးရမည်။ အထူးသဖြင့်  
ပညာရေးအဖွဲ့အစည်းများ ဖွဲ့စည်းပေးရမည်။ အထူးသဖြင့်



PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

10  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

11  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

11  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

12  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

12  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

13  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

13 B

Handwritten text on a palm leaf fragment, likely in Balinese script. The text is arranged in two columns, with a small '13 B' label on the left edge.

14 A

Handwritten text on a palm leaf fragment, likely in Balinese script. The text is arranged in two columns, with a small '14 A' label on the left edge.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

14  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

15  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

15  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

16  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.



PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

16  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with a small character that appears to be 'လ်' (l) followed by several lines of script. The right column also contains several lines of script. The leaf shows signs of age and wear.

17  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with a small character that appears to be 'လ်' (l) followed by several lines of script. The right column also contains several lines of script. The leaf shows signs of age and wear.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

17 B

Handwritten Balinese script on a palm leaf. The text is arranged in two columns, with a small '17 B' label on the left edge.

18 A

Handwritten Balinese script on a palm leaf. The text is arranged in two columns, with a small '18 A' label on the left edge.

**PARIAGEM TAMAN BALI**  
 Druen : Gedong Kirtya Singaraja  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

18  
B

18 B  
 ...  
 ...  
 ...  
 ...

19  
A

19 A  
 ...  
 ...  
 ...

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

19

B

မိမိတို့အား နေရာပေးစေရန်အတွက် ဝန်ထမ်းများကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်

အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်

20

A

အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်

အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်  
အောက်ဖော်ပြပါအတိုင်း အလုပ်အကိုင်များကို ခန့်အပ်ပေးရန်အတွက်

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

20  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The right column contains a circular stamp or seal.

21  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

21  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

22  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

22  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

23  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

23  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with the left column starting with a small symbol.

24  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.



PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

24 B

Handwritten Balinese script on a palm leaf, consisting of two columns of text.

25 A

Handwritten Balinese script on a palm leaf, consisting of two columns of text.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

25  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

26  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

**PARIAGEM TAMAN BALI**  
 Druen : Gedong Kirtya Singaraja  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

26  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with a small symbol resembling a stylized '9' or '3'.

27  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

27  
B

Handwritten text on a palm leaf, likely a traditional Balinese document or record.

28  
A

Handwritten text on a palm leaf, likely a traditional Balinese document or record.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

28  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with a small symbol resembling a stylized '3' or '8'.

29  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

29  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

30  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

30  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

31  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

31  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column begins with a small symbol resembling a '5' or a similar character. The right column contains several lines of text, with some characters appearing to be in a different script or dialect.

32  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. The left column contains several lines of text, and the right column continues the text with some characters that appear to be in a different script or dialect.



**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

32  
B

*Handwritten text in Balinese script on a palm leaf strip, split into two halves.*

33  
A

*Handwritten text in Balinese script on a palm leaf strip, split into two halves.*





PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

35  
B

ຂໍ້

ນີ້ປົກຄອງທັງສອງພາກຂອງປະເທດ ແລະ ຈັດການດ້ານ  
ການປະຕິບັດງານ ທາງການປະຕິບັດງານ ທາງການປະຕິບັດງານ  
ປະຕິບັດງານ ທາງການປະຕິບັດງານ ທາງການປະຕິບັດງານ

ການປະຕິບັດງານ ທາງການປະຕິບັດງານ ທາງການປະຕິບັດງານ  
ການປະຕິບັດງານ ທາງການປະຕິບັດງານ ທາງການປະຕິບັດງານ

36  
A

ປົກຄອງທັງສອງພາກຂອງປະເທດ ແລະ ຈັດການດ້ານ  
ການປະຕິບັດງານ ທາງການປະຕິບັດງານ ທາງການປະຕິບັດງານ

ການປະຕິບັດງານ ທາງການປະຕິບັດງານ ທາງການປະຕິບັດງານ  
ການປະຕິບັດງານ ທາງການປະຕິບັດງານ ທາງການປະຕິບັດງານ

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၅၅

36  
B

*[Handwritten text in Balinese script on a palm leaf, split into two columns]*

၅၆

37  
A

*[Handwritten text in Balinese script on a palm leaf, split into two columns]*

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

37  
B

Handwritten text on a palm leaf manuscript strip, consisting of two columns of text in Balinese script.

38  
A

Handwritten text on a palm leaf manuscript strip, consisting of two columns of text in Balinese script.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

38  
B

38B

1. Balu...  
Balu...  
Balu...  
Balu...  
Balu...

2. Balu...  
Balu...  
Balu...  
Balu...  
Balu...

39  
A

1. Balu...  
Balu...  
Balu...  
Balu...  
Balu...

2. Balu...  
Balu...  
Balu...  
Balu...  
Balu...

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

39  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

40  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.



PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

30 40  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

31 41  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

41  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns on a single strip.

42  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns on a single strip.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

42  
B

Handwritten text in Balinese script on a palm leaf, split into two columns. The left column starts with the number 9. The script is finely etched into the natural texture of the leaf.

43  
A

Handwritten text in Balinese script on a palm leaf, split into two columns. The script is finely etched into the natural texture of the leaf.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

43  
B

38
38
 ...  
 ...  
 ...  
 ...

44  
A

39
 ...  
 ...  
 ...  
 ...

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

88

44  
B

52

පාලුගාමපත්‍රිකා ගාමි වර්ග පු සතනා තරිතා වස්ත්‍ර පාලන  
ත්‍රා සපතා සතනික සතනි පලක පසු කුච්චි පු  
සතනි සතනි පතනා චි පතනි පත්‍රිකා සතනි පතනි  
පු සතනි පතනා පතනි පතනා පතනා පතනා පතනා

පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා

89

45  
A

ත්‍රා සතනි පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා

ත්‍රා සතනි පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා  
පතනා පතනා පතනා පතනා පතනා පතනා පතනා පතනා

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

45  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

46  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

**PARIAGEM TAMAN BALI**  
 Druen : Gedong Kirtya Singaraja  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

46  
B

37  
 ...  
 ...  
 ...  
 ...  
 ...

47  
B

...  
 ...  
 ...  
 ...

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

47  
B

<p>36</p>	<p>၂၅၈</p>
<p>၂၅၈</p>	<p>၂၅၈</p>

48  
A

<p>၂၅၉</p>	<p>၂၅၉</p>
<p>၂၅၉</p>	<p>၂၅၉</p>



**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

48  
B

Handwritten text on a palm leaf, split into two columns. The script is Balinese. The left column begins with a small symbol resembling '၂၃'.

49  
A

Handwritten text on a palm leaf, split into two columns. The script is Balinese.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

၄၄

ဣသဗျတံဝါရဏဗျသိကန္တဝပုဗ္ဗိကသံဟာဝပုဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိ  
 ကပန္နဗိယကပုဗ္ဗိကဗျသိကန္တဝပုဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိ  
 ဝါရဏဗျသိကန္တဝပုဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိ  
 ဝါရဏဗျသိကန္တဝပုဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိ

ကပန္နဗိယကပုဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိ  
 ဝါရဏဗျသိကန္တဝပုဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိ  
 ဝါရဏဗျသိကန္တဝပုဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိ  
 ဝါရဏဗျသိကန္တဝပုဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိသဗ္ဗိ

49  
B

၅၀  
A

ပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့က  
 ပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့က  
 ပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့က  
 ပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့က

ပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့က  
 ပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့က  
 ပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့က  
 ပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့ကပုဂ္ဂိုလ်တို့က

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

50  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small number '34' at the top left. The script is finely etched into the surface of the dried leaf.

51  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns. A small number '35' is visible on the left edge of the strip.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၅၀၀  
51  
B

၅၀ ဝါးကေတုတရားဗျာဒိတတရားဗျာဒိတတရား  
ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား  
ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား  
ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား  
ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား

၅၀၀  
52  
A

ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား  
ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား  
ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား  
ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား  
ဗျာဒိတတရားဗျာဒိတတရားဗျာဒိတတရား

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

52  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

53  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

53  
B

၅၃  
လူအမက၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊  
လိပဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊  
ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊  
ပုဂ္ဂလိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊  
ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊  
ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊

54  
A

၅၄  
ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊  
ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊  
ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊  
ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊  
ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊  
ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊ ဂွာလ်စာပုဂ္ဂလိ၊ ဗျူကဏ္ဍိ၊ ကဏ္ဍိ၊ ပုဂ္ဂလိ၊

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

54  
B

၅၃

ရဲဝဲၤတၢ်ပၤတူၤတဲၤပၤတူၤတဲၤ  
တၢ်ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ

၅၅  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ

55  
A

တၢ်ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ

၅၅  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ  
ပၤတူၤတဲၤပၤတူၤတဲၤ





**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

56  
B

Handwritten text on a palm leaf, split into two columns. The script is Balinese. The left column begins with a small symbol resembling a '6' or '9'.

57  
A

Handwritten text on a palm leaf, split into two columns. The script is Balinese.

**PARIAGEM TAMAN BALI**

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

၅၇  
B

၅၇  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်

၅၈  
A

၅၈  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်  
ပတ်ဝန်းကျင်ထိခိုက်စေရန်မပြုစေရန်နှင့်



PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

59  
B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

60  
A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

PARIAGEM TAMAN BALI

Druen : Gedong Kirtya Singaraja

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

60  
B

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small number '60' and the letter 'B' on the left margin.

61  
A

Handwritten text on a palm leaf manuscript strip, likely in Balinese script. The text is arranged in two columns, with a small number '61' and the letter 'A' on the left margin.

**PARIAGEM TAMAN BALI**  
Druen : Gedong Kirtya Singaraja  
Pusat Dokumentasi

